



နှစ်ပတ်လည် အစီရင်ခံစာ

အောက်တိုဘာ 1 ရက်၊ 2019 — စက်တင်ဘာ 30 ရက်၊ 2020

အာရှ အမေရိကန် ရင်းမြစ်စင်တာ

austintexas.gov/aarc



မာတိကာ

4 ဝန်ထမ်း

5 မန်နေဂျာ ပေးစာ

6 ပြပွဲများ


8 လူကိုယ်တိုင် ပွဲစဉ်များ

10 ဒစ်ဂျစ်တယ် အစီအစဉ်များ

12 သက်ကြီးရွယ်အို အစီအစဉ်များ

14 မျှော်လင့်ချက်

FY22 အစီအစဉ်များ စစ်တမ်း





ဘဏ္ဍာရေးနှစ် 2019-2020 (10/1/2019 - 9/30/2020)

- 177 ခင်းကျင်းပြသသည့် ပန်းချီပန်းပုများ
- 111 ပူးတွဲ ငွေကြေးထောက်ပံ့မှု လုပ်ဆောင်ချက်များ
- 24 ပူးတွဲဆောင်ရွက်ခြင်းများ
- 143 လူမှုအသိုင်းအဝိုင်း အခန်းအသုံးပြုမှုများ
- 8,867 ဒစ်ဂျစ်တယ် လှုပ်ရှားမှု အမြင်များ
- 56 ဒစ်ဂျစ်တယ် အစီအစဉ်များ
- 13 ခင်းကျင်းပြသမှုများ
- 11 တိုက်ရိုက်လွှင့် ပွဲအခမ်းအနားများ
- 1,003 အွန်လိုင်း ပါဝင်ဆောင်ရွက်သူများ
- 19,540 ကျင်းပရာသို့ လာရောက်သူများ
- 10 တွဲဖက်လုပ်ဆောင်မှုများ (ပန်းချီဆရာ ကြည့်ရှုမှု အစီအစဉ်)
- 173 ငှားရမ်းခများ



အချိန်ပြည့် ဝန်ထမ်း



SONA SHAH

ယဉ်ကျေးမှုနှင့် အနုပညာ ပညာရေး မန်နေဂျာ



LEILA GRACE PANDY

ပညာရေး ညှိနှိုင်းဆောင်ရွက်သူ



BIANCA GALVAN

ပွဲအစီအစဉ် ညှိနှိုင်းဆောင်ရွက်သူ



VAN DOAN

အပန်းဖြေ အစီအစဉ်များ ကျွမ်းကျင်သူ



FABIAN DURAN

ပြည်သူ့ပွဲအခမ်းအနား ခေါင်းဆောင်



RACHEL STEWART CHHABRA

ပြပွဲ ကျွမ်းကျင်သူ



MICHAEL MIYASAKI

အဆောက်အဦနှင့် ကွင်းပြင်များ လက်ထောက်



ERIC OEUR

ဈေးကွက်ရှာဖွေရေး ကိုယ်စားလှယ်



VICTORIA TRAN

စီမံခန့်ခွဲရေး ကျွမ်းကျင်သူ

အချိန်ပိုင်း ဝန်ထမ်း

SAIRA BHATTI | ပြည်သူ့ပွဲအခမ်းအနား လုပ်သား

STEPHANIE HARRIMAN | ရုံးဝန်ထမ်း

REGINE MALIBRAN | ဈေးကွက်ရှာဖွေရေး ကိုယ်စားလှယ်

KRISTINA NGUYEN | ဂရပ်ဖစ်ဒီဇိုင်း

ROBBIE REED | ရုံးဝန်ထမ်း

RASHAD MUHAMMAD | လှုပ်ရှားမှု ကျွမ်းကျင်သူ

JONATHAN VAN | ပြုပြင်ထိန်းသိမ်းရေး လုပ်သား

ZOYA ZIA | လှုပ်ရှားမှု ခေါင်းဆောင်

မန်နေဂျာ၏ ပေးစာ

SONA SHAH

ယဉ်ကျေးမှုနှင့် အနုပညာ ပညာရေး
မန်နေဂျာ

ခင်မင်ရပါသော လူမှုအသိုင်းအဝိုင်းနှင့် သူငယ်ချင်းများ၊

2013 တွင် ဖွင့်လှစ်ခဲ့သည့် Asian American Resource Center (အာရှ အမေရိကန် ရင်းမြစ်စင်တာ (AARC)) သည် အမေရိကန်ပြည်ထောင်စုရှိ အာရှ အမေရိကန်များအတွက် ရှားပါးလှသော မြို့တော်က ရန်ပုံငွေထည့်သွင်းထားသည့် လူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှု စင်တာများအနက် တစ်ခုဖြစ်ပါသည်။ Austin မြို့တော်သည် တစ်စုတည်းသော ယဉ်ကျေးမှု၊ တိုင်းရင်းသားနှင့် သင်ယူလေ့လာရေး အခွင့်အလမ်းများဖြင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းများကို ကြွယ်ဝချမ်းသာစေရန် ကတိကဝတ်ပြုထားပါသည်။

ကျွန်ုပ်တို့သည် ယဉ်ကျေးမှုနှင့် အနုပညာ ပညာရေး မန်နေဂျာအဖြစ် ဤစင်တာကို လွန်ခဲ့သော နှစ်နှစ်တွင် ဂုဏ်ယူစွာဖြင့် ဦးဆောင်ခဲ့ပါသည်။ တောင်အာရှ အမေရိကန်များဖြစ်ပြီး 80 ရာစုနှစ်အစောပိုင်း၌ Texas တွင် ကြီးပြင်းလာခဲ့သူဖြစ်ပါသည်။ ကျွန်ုပ်တို့အား ချိတ်ဆက်ပေးပြီး၊ ကျွန်ုပ်တို့၏ ဖြစ်တည်မှု၊ သမိုင်းကြောင်းများနှင့် ကျွန်ုပ်တို့၏ ဖန်တီးနိုင်စွမ်းကို ဝမ်းသာပျော်ရွှင်ပေးကြသည့် အာရှ အမေရိကန် လူမှုအသိုင်းအဝိုင်းအတွက် လူထုနေရာများ ယခင်က မရှိခဲ့ပါ။ ယနေ့ခေတ်တွင် အာရှ အမေရိကန်များသည် Austin နှင့် နိုင်ငံတော်တွင် အလျင်မြန်ဆုံး တိုးတက်နေသည့် လူဦးရေတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဇာတ်ကြောင်းများ ပြောပြမှုကို စတင်မြင်နေရပါပြီ။

သို့သော် အာရှ အမေရိကန်သားဆိုတာ ဘာကိုဆိုလိုတာလဲ။ အာရှ အမေရိကန်သည် လူမျိုးစု 20 ကျော်၊ တိုင်းရင်းသားအုပ်စုများနှင့် ပြောဆိုသည့် ဘာသာစကား/ဒေသီယစကားများ ထောင်ပေါင်းများစွာနှင့် မတူကွဲပြားသော ရွှေ့ပြောင်းနေထိုင်မှု သမိုင်းကြောင်းတို့ ပါဝင်သည့် လူမျိုးရေးဆိုင်ရာ အမျိုးအစားတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ စင်တာတွင် အကြီးမားဆုံးသော အခက်အခဲများသည် ဤမတူကွဲပြားမှုကို ကိုယ်စားပြုရန် ဖြစ်သည်။

ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းကို ဆန်းစစ်လေ့လာခြင်း၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်ုပ်တို့၏ အစီအစဉ်တွင် ပါဝင်သူများကို နားထောင်ခြင်း၊ အစီအစဉ်များကို ဖန်တီးရေးဆွဲရန်နှင့် မဟာဗျူဟာများကို ကမ်းလင့်ထောက်ကူရန် မြို့တော် ဌာနများနှင့်အတူ လုပ်ကိုင်ခြင်းနှင့် ဘာသာစကား ရယူအသုံးပြုမှု ရင်းမြစ်များကို ထည့်သွင်းခြင်းတို့ဖြင့် ရုန်းကန်လုပ်ကိုင်ပါသည်။ Austin မြို့တော်၏ လူမှုရေးတန်းတူညီမျှ၏ မီးပြတိုက်တစ်ခု ဖြစ်လာရေး အတွေးအမြင်ကိုလည်း ကျွန်ုပ်တို့ ကတိကဝတ်ပြုပါသည်။ ကျွန်ုပ်တို့၏ ဒေသန္တရနှင့် နိုင်ငံတော် သမိုင်းကြောင်းကို လေ့လာရန်၊ ကျွန်ုပ်တို့၏ အာရှ အမေရိကန် ကိုယ်ပိုင်လက္ခဏာများကို ချီးကျူးဂုဏ်ပြုရန်နှင့် အခြား အသားအရောင်ရှိသည့် လူမှုအသိုင်းအဝိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိရန် ပိုကောင်းမွန်သော Austin လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းများ ဖန်တီးရင်း ကျွန်ုပ်တို့ လုပ်ဆောင်လျက်ရှိပါသည်။

COVID-19 ကြောင့် ကျွန်ုပ်တို့၏ အဆောက်အအုံကို ပိတ်ထားရ၍ AARC ရှိ ဝန်ထမ်းများသည် ကျွန်ုပ်တို့၏ အများပြည်သူ အစီအစဉ်များ လုပ်ဆောင်ပုံအပေါ် အပြည့်အဝ ပြန်လည်တွေးတောခွင့်ရခဲ့သည်။ ကျွန်ုပ်တို့ လက်ရှိ ကြုံတွေ့နေရသည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများအတွက် ပွင့်လင်းစွာပြောဆိုပေးပြီး ဝင်ရောက်နားထောင်ကာ ချိတ်ဆက်ပါဝင်နိုင်စေသည့် အစီအစဉ်များကို ဖန်တီးပေးသည့် အစီအစဉ်များကို ဖန်တီးနေကြောင်း သေချာစေလိုပါသည်။ ဗာကျူရယ် နွေရာသီ လူငယ် လှုပ်ရှားမှုများ၊ ကြီးမှူးကျင်းပသည့် အလုပ်ခွင်သင်တန်းများနှင့် လူမှုအသိုင်းအဝိုင်း ပွဲအခမ်းအနားများကို စီစဉ်ခဲ့ပြီး ပြည့်စုံဖူလုံရေး ခေါ်ဆိုမှုများနှင့် ဗာကျူရယ် အတန်းများဖြင့် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အို အစီအစဉ် ပါဝင်ဆောင်ရွက်သူများကို စိတ်ပါဝင်စားစေခဲ့ကာ ကျွန်ုပ်တို့၏ ပန်းချီပွဲများကို အွန်လိုင်းသို့ ရွှေ့ခဲ့ခြင်းအပြင် အခြားအရာများစွာ လုပ်ဆောင်ခဲ့သည်။

ယခုနှစ် အစီရင်ခံစာသည် ယခင်နှစ်၏ ပြီးမြောက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်တွေးတောမှုများနှင့် AARC ရှိ အနာဂတ် လမ်းညွှန်ချက်ကို အသားပေး ဖော်ပြပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ချီးကျူးဂုဏ်ပြုရန် အချိန်ခဏပေးပြီး အစီအစဉ် စစ်တမ်းကို ဖြည့်စွက်ပါ။ သင့်တုံ့ပြန်မှုက ကျွန်ုပ်တို့အား အနာဂတ် အစီအစဉ်ရေးဆွဲမှုကို ကူညီဖန်တီးပေးပါမည်။

နွေးထွေးစွာဖြင့်၊



ပြွဲများ

ပြွဲများ 13 ခု

ခင်းကျင်းပြသသည့် ပန်းချီပန်းပု 177

AARC သည် အဆောက်အအုံတွင် အနုပညာနှင့် သမိုင်း ပြွဲလေးခုဖြင့် နှစ်သစ်ကို စတင်ခဲ့သည်။ ဆယ်ကျော်သက် အသက်ဝင်သောအနုပညာရုပ်ပုံများ၊ ကာတွန်းများ၊ အန်နီမေ သို့မဟုတ် အန်နီမယ် ပန်းချီကနေ ရှေးဟောင်းနာရီများဖြင့် အချိန်ကာလများ ခရီးစဉ်အထိ စင်တာသည် Austin ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လူများကို ဖော်ပြသည့် လက်ရာများကို ခင်းကျင်းပြသခဲ့သည်။ မတ်လ ပိတ်ရက်သည် အဖွဲ့အား ယခုနှစ်အတွက် စီစဉ်ထားသော လက်ကျန် ပြွဲများကို အွန်လိုင်းသို့ ရွှေ့ပြောင်းခြင်းဖြင့် အလိုက်သင့်ဖြစ်ပြီး ဖန်တီးမှုအားကောင်းစေဖို့ အခွင့်အလမ်းဖြစ်လာပါသည်။



ဖေဖော်ဝါရီလ 20 ရက်၊ 2020 တွင် AARC သည် "သတ္တိရှိပါ- Saheli ကို ချီးကျူးဂုဏ်ပြုနေသည့် ညနေခင်း" ကို ကျင်းပခဲ့သည်



ပြပွဲ ပရိသတ်အာရုံ

သတ္တိရှိပါ- Saheli ဇာတ်လမ်း

“မိန်းကလေး သူငယ်ချင်း” ဟု အမိပွယ်ရသည့် ဟန္တီစကားလုံးမှ ဆင်းသက်လာသည့် Saheli သည် 1992 ခုနှစ် ဖေဖော်ဝါရီလတွင် Austin ရှိ တောင်အာရှအမျိုးသမီးများအတွက် ရင်းနှီးဖော်ရွေသော ပံ့ပိုးသူအုပ်စုတစ်ခုအဖြစ် စတင်ခဲ့သည်။ အုပ်စု၏ မျှော်မှန်းချက်မှာ မိသားစု ဆက်ဆံရေးများတွင် နှိပ်စက်ညှဉ်းပန်းမှုကို တားဆီးရန်၊ အကြမ်းဖက်မှု စက်ဝန်းကို ချိုးဖျက်ရန်နှင့် အာရှ လူမှုအသိုင်းအဝိုင်းနှင့် ဒေသန္တရ လူမှုရေး ဝန်ဆောင်မှုများကြား ယဉ်ကျေးမှု ကွာဟချက်ကို ယူဆောင်လာခြင်းဖြင့် ငြိမ်းချမ်းရေး စက်ဝန်းကို လက်ကိုင်ပြုရန် ဖြစ်သည်။ AARC နှင့် Austin သမိုင်းကြောင်း စင်တာသည် အဆောက်အအုံတွင် ခင်းကျင်းပြသထားသည့် တကယ့် ပြခန်းပစ္စည်းတစ်ခုကို ထုတ်ပေးပါသည်။ ဖေဖော်ဝါရီလတွင် တက်ရောက်သူများသည် မော်ကွန်းတင် စာအုပ်စာတမ်းများကို စူးစမ်းလေ့လာနိုင်ခဲ့ပြီး Saheli အဖွဲ့ဝင်များအနေဖြင့် အာရှ လူမှုအသိုင်းအဝိုင်းကို အလုပ်အကျွေးပြုသည့် တောင်ပိုင်းမှ ပထမဆုံးသော အဖွဲ့အစည်းအမျိုးအစားတစ်ခု ဖြစ်လာဖို့ ဘယ်လိုမျိုး သတ္တိမွေးခဲ့လဲဆိုတာကို ကနဦး အဖွဲ့ဝင်များထံမှ နားထောင်ခွင့်ရခဲ့သည်။



ပြပွဲ ပရိသတ်အာရုံ

Ginkgo လမ်းလျှောက်

Sneha Sundaram သည် အမြင်ပိုင်းနှင့် စာပေ ထိတွေ့ခံစားမှုများကို ဖန်တီးရန် haiku ပုံစံ ဂျပန်ဘာသာ လင်္ကာဖြင့် သဘာဝ ဓာတ်ပုံကို ချိန်ထိုးကြည့်ပါသည်။ “ginkgo လမ်းလျှောက်” ဆိုသည်မှာ ထိတွေ့ခံစားမှု ရယူရန် စာရေးသူက သဘာဝ ပတ်ဝန်းကျင်များတွင် လမ်းလျှောက်သည့် ရှေးဟောင်း ဂျပန်ဘာသာ haiku အစဉ်အလာဖြစ်တစ်ခု ဖြစ်သည်။ Sundaram သည် သူ၏ အနုပညာကို ဤအလေ့အထအပေါ် အခြေခံဖန်တီးပြီး ပရိသတ်များအား ၎င်းတို့၏ ကိုယ်ပိုင် အလေးအနက်တွေးတောသော အခိုက်အတန့်ကို သဘာဝတွင် ရှာဖွေပါရန် တိုက်တွန်းအားပေးပါသည်။

Sundaram ၏ ပြသမှုကို AARC တွင် ဇန်နဝါရီလ 10 ရက်မှ မတ်လ 28 ရက်၊ 2020 ကြားတွင် ခင်းကျင်းပြသပြီး ယခုအခါ အွန်လိုင်းတွင် ကြည့်ရှုနိုင်ပါသည်။



နှေဦးလေပြေမှာ
ချယ်ရီပန်းလေးတွေကို
ဆံကေသာထဲ
ရှေ့ယမ်းလိုက်တယ်

(လက်ဖက်ရည်နှင့် ခရီးသွားခြင်း- ဗာကျူရယ် ပြပွဲ) “AARC မှာ ရှိတဲ့လူတိုင်းကို ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်။ COVID က ကျွန်မတို့ရဲ့ အစီအစဉ်ကို အခက်တွေ့စေခဲ့ပြီး ပွဲဖျက်ခဲ့ပေမယ့် သင်တို့ရဲ့ ရင်းမြစ်ကြွယ်ဝမှုနဲ့ ကျွမ်းကျင်သူဝိသမှုတို့က အမှန်တကယ်ကို တောက်ပနေခဲ့ပါတယ်။ ပျော်စရာကောင်းပြီး အသိအမြင်ပေးတဲ့ ပွဲလေး ဖြစ်ခဲ့ပါတယ်။ ကြိုးစားမှုအားလုံးကို တကယ် သဘောကျပါတယ်။ ဒီလိုဖြစ်လာဖို့ သင်တို့ လုပ်ခဲ့တဲ့ အရာအားလုံးအတွက် AARC မှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။”
- လက်ဖက်ရည်နှင့် ခရီးသွားခြင်း- ဗာကျူရယ် ပြပွဲ ပါဝင်ဆင်နွှဲသူ

လူကိုယ်တိုင်တက်ရောက်သည့် ပွဲများ

AARC သည် ပါဝင်ဆင်နွှဲသူ 8965 ဦးကျော် ရှိခဲ့သည့် အဆောက်အအုံတွင် ပွဲစဉ် တစ်ဆယ့်တစ်ပွဲကို ကျင်းပခဲ့သည်။ ဤပွဲများတွင် မဂ္ဂဇင်းငယ် ပြုလုပ်ခြင်း လုပ်ငန်းခွင်ဆွေးနွေးပွဲ၊ လူမှုအသိုင်းအဝိုင်း ကျန်းမာရေး ကုန်စည်ပြပွဲ၊ ရုပ်ရှင်ဇာတ်လမ်းတွဲများ၊ ကျန်းမာစေသော အချက်အပြုတ်ဆိုင်ရာ အခန်းဆက်များနှင့် အခြားအရာများ ပါဝင်ခဲ့သည်။ ဝန်ထမ်းများက လူကိုယ်တိုင်တက်ရောက်သည့် ပွဲများ ကျင်းပရန် ကျွန်ုပ်တို့၏ အဆောက်အအုံကို ပြန်ဖွင့်ချိန်အထိ မစောင့်နိုင်တော့ပါဘူး။

ပွဲ၏ ပရိသတ်အာရုံဖမ်းစားမှု

Capital Area ဟာလာ ပွဲတော်

“[Capital Area ဟာလာ ပွဲတော်] တက်ရောက်သူ မွတ်ဆလင် လူမှုအသိုင်းအဝိုင်းအတွက် အတော်လေး အဓိပ္ပါယ်ရှိပါတယ်။ ဒီအကြောင်း ကျွန်မနဲ့ စကားပြောခဲ့သူက Austin မှာ အချိန်အကြာကြီး နေခဲ့သူဖြစ်ပြီး ဒီအကြောင်းကို သူပြန်ပြောချိန်မှာတော့ သူ့မျက်လုံးတွေက ရီဝေနေပြီး ဒါမျိုး မမြင်ဖူးဘူးလို့ ပြောခဲ့ပါတယ်။ ပွဲအခမ်းအနားမှာ လမ်းလျှောက်ရင်း ပွဲမှာ ပျော်ရွှင်နေတဲ့ သူ၏ ကလေးများနှင့် မြေးများကို လက်ညှိုးထိုးပြရင်း ပြောခဲ့တာပါ။ ကျွန်မတို့၏ စေတနာ့ဝန်ထမ်းငယ်တစ်ဦးက ဒီပွဲမှာ ပါဝင်ဆောင်ရွက်ပေးခြင်းအတွက် သင်တို့အားလုံးကို အထူးသီးသန့်ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ မူဆလင် လူမှုအသိုင်းအဝိုင်းတွေနဲ့ ပိုကြီးမားတဲ့ အစဉ်အလာပွဲများကို တက်ရောက်ခဲ့ပေမယ့် AARC နှင့် Austin မြို့တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဟာလာ ပွဲတော်မှာ သူမအနှစ်သက်ဆုံးပါဟု ပြောသွားခဲ့ပါတယ်။”

- Maira Sheiki အမေရိကန် အစ္စလာမ် ဆက်ဆံရေးများ (CAIR) ဆိုင်ရာ ကောင်စီ၊ Austin Chapter ၏ ယခင် အမှုဆောင်ဒါရိုက်တာ



ပါဝင်ဆင်နွှဲသူ 753 ဦး
ဈေးရောင်းသူ 21 ဦး





ပွဲ၏ ပရိသတ်အာရုံဖမ်းစားမှု

ဆက်ကျော်သက်

သက်မွေးဝမ်းကျောင်းနေ

AARC သည် 10 - 12 တန်း ကျောင်းသားများကို သမားရိုးကျ သက်မွေးဝမ်းကျောင်းများထက် ကျော်လွန်လုပ်ဆောင်ပြီး စနေနေ့၊ မတ်လ 7 ရက် နံနက် 8:30 - နေ့လယ် 2 နာရီတွင် ပထမဆုံး အာရှ အမေရိကန် ဆယ်ကျော်သက် သက်မွေးဝမ်းကျောင်းနေ စုံညီတွေ့ဆုံမှု၌ မတူကွဲပြားသော သက်မွေးဝမ်းကျောင်း လမ်းကြောင်းများကို စူးစမ်းလေ့လာစေရန် ဖိတ်ခေါ်ထားပါသည်။ ကောလိပ်တက်ရန် ပြင်ဆင်နေသည့် ကျောင်းသားအများစုသည် ဆရာဝန်များ၊ ရွှေ့နေများနှင့် အင်ဂျင်နီယာများဆိုသည့် သမားရိုးကျ သက်မွေးဝမ်းကျောင်း လမ်းကြောင်းများနှင့် အကျွမ်းတဝင် ရှိပါသည်။ အထူးသဖြင့် “နမူနာ လူနည်းစု” ပုံသေကားကျပုံစံနှင့် ရင်ဆိုင်နေရသည့် အာရှ အမေရိကန်များအတွက် ဤသက်မွေးဝမ်းကျောင်းသို့ ဝင်ရောက်ရန် ဖိအားများ ရှိတတ်ကြပါသည်။ ဤပွဲသည် အထက်တန်း ကျောင်းသားများအား ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ကျွမ်းကျင်သူများနှင့် စွဲလမ်းမှုပါသနာများနှင့် ပိုမိုဆက်သွယ်မှု မတူကွဲပြားသော သက်မွေးဝမ်းကျောင်း လမ်းကြောင်းများကို လေ့လာရန် အခွင့်အလမ်းတစ်ခု ပေးပါသည်။ ကျောင်းသားများသည် ကမကထပြုလုပ်သူပါသည့် ဆွေးနွေးပွဲများ၊ သက်မွေးဝမ်းကျောင်း ရှင်းလင်းတင်ဆက်မှုများတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ကောလိပ်အတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများအကြောင်း လေ့လာခဲ့ပါသည်။



ပါဝင်ဆင်နွှဲသူ 44 ဦး
လုပ်ငန်းခွင်ဆွေးနွေးပွဲ 10 ခု

ကျွန်တော့် ရှုမြင်ပုံကို အမှန်တကယ် ပြောင်းလဲပေးခဲ့ပြီး
ရိုးရိုးသားသားပြောရရင် တကယ့်ကို အံ့မခန်း
အတွေ့အကြုံပါ။ ကျွန်တော် တကယ် သဘောကျခဲ့ပြီး
နောက်ပိုင်းမှာလည်း ဒီလိုမျိုးတွေ
ဆက်လုပ်သွားချင်ပါတယ်။”

“ကျွန်တော်က ပုံမှန်ဆောင်ရွက်ပေးသူဖြစ်ပြီး
လုပ်ငန်းခွင်ဆွေးနွေးပွဲမှာ တကယ် ပျော်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ 5 လမှ ယူအက်စ်အေကို ရောက်လာတဲ့
ဗီယက်နမ်လူမျိုး ကျောင်းသား တစ်ဦးနဲ့
ချိတ်ဆက်နိုင်ခဲ့ပါတယ်။”

ဒစ်ဂျစ်တယ် အစီအစဉ်များ

AARC သည် COVID-19 ကို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ဧပြီလမှစ၍ ဗာကျူရယ် စီစဉ်လုပ်ဆောင်ခြင်းကို ကူးပြောင်းနိုင်ခဲ့သည်။ အသားပေး ဖော်ပြမှုများတွင် အာရှသားများအပေါ် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်၊ ဌာနခွဲအနံ့အပြား နွေရာသီပန်းချီ လူငယ် အစီအစဉ်၊ အနုပညာရှင်များပါသည့် ဒစ်ဂျစ်တယ် ပြပွဲများနှင့် ကြိုဆိုလက်ခံရေး၊ အာရှမိသားစုများတွင် အမည်းရောင် ဆန့်ကျင်ရေးအကြောင်း ပြောဆိုပုံဆိုင်ရာ “ခင်မင်ရပါသော အဒေါ်နှင့် ဦးလေး၊ လူမည်းဘဝများအတွက် စာလွှာများ” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို အသားပေးသည့် မြို့တော်ခန်းမတစ်ခုကို ဖန်တီးရန် AACHI အပြင် Austin မြို့တော်၏ တန်းတူညီရေး ရုံးဌာနနှင့် လက်တွဲလုပ်ကိုင်ခြင်း ပါဝင်ပါသည်။

ဒစ်ဂျစ်တယ် အစီအစဉ် 54 ခု
ပါဝင်ဆင်နွှဲသူ 9351 ဦး

အဆုံးမရှိသော အခန်း လှုပ်ရှားမှု



AARC သည် ဂျပန်လူမျိုး အနုပညာရှင် Yayoi Kusama က စိတ်အားထက်သန်မှုကို ဖြစ်စေသည့် [သင့်ကိုယ်ပိုင် မိန့် အဆုံးမရှိအခန်း ဖန်တီးခြင်း](#) အပါအဝင် [အိမ်တွင်း လူငယ် လှုပ်ရှားမှုများ](#)ကို ထုတ်ဖော်ပြပါသည်။

သမိုင်းဝင် လျှပ်တပြက်ရိုက်ချက်များ



[သမိုင်းဝင် လျှပ်တပြက်ရိုက်ချက်များ](#) သည် အာရှ အမေရိကန် ရွှေ့ပြောင်းနေထိုင်သူ၏ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းမှု ဇာတ်ကြောင်းကို အဓိက သုံးပိုင်းဖြင့် ပြောပြသည့် အွန်လိုင်း ဇာတ်လမ်းတွဲသုံးပိုင်း ဖြစ်သည်။ မတူကွဲပြားသော အာရှနှင့် အာရှ အမေရိကန် အုပ်စုများအပြင် ၎င်းတို့၏ သမိုင်းကြောင်းကို လေ့လာလိုက်ပါ။



ဒစ်ဂျစ်တယ် အစီအစဉ် ခင်းကျင်းပြသမှုများ



ပွင့်လင်းစွာပြောပြီး ဂုဏ်ယူတတ်ပါစေ- မိုက်ဖွင့်ပါ

AARC နှင့် ကျွန်ုပ်တို့ အာရှသားအားလုံးက ကျယ်လောင် ပွင့်လင်းစွာပြောပြီး ဂုဏ်ယူတတ်ကြောင်း တင်ဆက်ပြသခဲ့သည်- မိုက်ဖွင့်ပါ - ဩဂုတ်လ 6 ရက်တွင် အွန်လိုင်း တည်းဖြတ်မှု။ တက်ရောက်သူ များသည် Austin၊ New York နှင့် အခြားနေရာများမှ ဖျော်ဖြေသူ 17 ဦးဖြင့် ဟာသ၊ ဂီတနှင့် ကဗျာတို့ ပါဝင်သည့်လူမှုအသိုင်းအဝိုင်း တည်ဆောက်မှုအတွက် ကျွန်ုပ်တို့နှင့် ပူးပေါင်းခဲ့ပါသည်။

ပါဝင်ဆင်နွှဲသူ 140 ဦး

“တကယ့် ပွဲကောင်းပါ။ အမိုက်စား စွမ်းဆောင်ရည်တွေနဲ့ အကောင်းဆုံး စီစဉ်သူတွေပါ။ စီစဉ်သူတွေအတွက် အရမ်းဝမ်းသာပါတယ်။”

အိမ်မှာ ပြုလုပ်ခြင်း တိုက်ရိုက် ပုံပြောပွဲ

AARC သည် ena ganguly က ဦးဆောင်ခဲ့သည့် နှစ်ပိုင်းပါ စာရေးသားရေး လုပ်ငန်းခွင်ဆွေးနွေးပွဲ အခန်းဆက်များကို ကျင်းပခဲ့ပြီး ၎င်းတို့ တက်ရောက်သူများသည် အထူးသဖြင့် အာရှ အမေရိကန် ပစိဖိတ် ကျွန်းသားများ အဖြစ် အိမ်၏ အမိပွယ်အတွက် ဇာတ်လမ်းပုံပြင်တစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းတို့က ကျွန်ုပ်တို့၏ ဗာကျူရယ် လူမှုအသိုင်းအဝိုင်း ပုံပြောပွဲကို စက်တင်ဘာလ 12 ရက်၊ 2020 ခုနှစ်အိမ်နှင့် ပြန်လည်ချိတ်ဆက်သည်။ ကုစားပေးသည့် ညနေခင်းနှင့် လူမှုအသိုင်းအဝိုင်းကို ဖန်တီးရန် ၎င်းတို့၏ လက်ရာများကို ဖတ်ပြခဲ့သည်။ ဤဇာတ်လမ်းများ၏ စုပေါင်းထားမှုကို အွန်လိုင်းတွင် 2020 အကုန်၌ ဖတ်ရှုနိုင်ပါမည်။



ပါဝင်ဆင်နွှဲသူ 81 ဦး ပုံပြောသူ 18 ဦး

ဖန်တီးမှုရှိနေလိုက်ပါ။

ဖန်တီးမှုရှိနေလိုက်ပါ။ ပန်းချီများနှင့် ယဉ်ကျေးမှု နွေရာသီ စူးစမ်းရှာဖွေရေး အွန်လိုင်း အစီအစဉ်သည် အသက် 5 နှစ်မှ 12 နှစ်အရွယ် ကလေးများအတွက် ပန်းချီများ၊ ယဉ်ကျေးမှုနှင့် သဘာဝကို စိတ်လှုပ်ရှားဖွယ် စူးစမ်းလေ့လာရေး ဖြစ်သည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ Dougherty ပန်းချီစင်တာ၊ အာရှအမေရိကန် ရင်းမြစ်စင်တာ၊ Emma S. Barrientos မက္ကဆီကို အမေရိကန် ယဉ်ကျေးမှု စင်တာ၊ George Washington ပန်းပု ပြတိုက်နှင့် ယဉ်ကျေးမှု စင်တာအပြင် Austin သဘာဝနှင့် သိပ္ပံစင်တာတို့က ပံ့ပိုးသည့် အနုပညာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာအပေါ် အခြေခံ၍ ကလေးများအတွက် ပျော်စရာကောင်းပြီး စိတ်ဓာတ်မြှင့်တင်ပေးသည့် အပန်းဖြေ အစီအစဉ်ကို ဖန်တီးပေးရန် ဖြစ်သည်။



ပါဝင်ဆင်နွှဲသူ လူငယ် 120 ကျော်

သက်ကြီးရွယ်အိုအစီအစဉ်များ

ပြီးခဲ့သောနှစ်က AARC သည်
သက်ကြီးရွယ်အို
ပါဝင်ဆင်နွှဲသူများအတွက်
ဘာသာစကား စကားပြန်ဆိုမှုကို
တိုးမြှင့်ပေးခဲ့ပြီး ကျန်းမာရေး
အသိပညာပေးကို ပံ့ပိုးပေးခြင်းဆိုင်ရာ
Austin အများပြည်သူ ကျန်းမာရေးနှင့်
SAIVA တို့နှင့် ပူးပေါင်း၍ အပတ်စဉ်
အစားအသောက်များနှင့်
ကျန်းမာကြံ့ခိုင်ရေးကို ပေးအပ်ခဲ့ကာ
ကျွန်ုပ်တို့၏ သက်ကြီးရွယ်အို
ဥယျာဉ်ကို စိုက်ပျိုးထိန်းသိမ်းခဲ့ကာ
မြက်ခင်းကြီးများတွင် လေ့ကျင့်ရေး
ကိရိယာများကို ပေါင်းထည့်ခဲ့ပြီး Meals
on Wheels နှင့် Austin Free-Net
တို့နှင့် ပူးပေါင်းပြီး ကွန်ပျူတာ
သင်တန်းများ ပို့ချပေးခဲ့သည်။



သက်ကြီးရွယ်အို အစီအစဉ်များနှင့် စားစရာများ 263 ဦး
အစီအစဉ် ပါဝင်ဆင်နွှဲသူ 3,550 ဦး
သက်ကြီးရွယ်အိုအတွက် တည်ခင်းပေးသော ထမင်းပွဲ 3,084 ပွဲ



COVID-19 အစီအစဉ်ရေးဆွဲခြင်း

AARC သက်ကြီးရွယ်အို အစီအစဉ်သည် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် အန္တရာယ်ကို ပုံစံတစ်ခုကို ပြင်ဆင်ခဲ့သည်။ မပြတ်
ချိတ်ဆက်မှုရှိနေစေရန် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများ၏ စိတ်ဝင်စားမှုများနှင့် တုံ့ပြန်မှုအတွက် အထူးသီးသန့်ဖြစ်သည့် ဗာဂျူရယ် ပွဲစဉ်များနှင့် လှုပ်ရှားမှုများကို
ဖန်တီးခဲ့သည်။ AARC ဝန်ထမ်းများသည် လစဉ် ကျန်းမာကြံ့ခိုင်ရေး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပြီး အသက်ပိုကြီးသော သက်ကြီးရွယ်အိုများအတွက် သက်ဆိုင်ရာ
သတင်းအချက်အလက်နှင့် မြို့တော် ရင်းမြစ်များ အပါအဝင် လစဉ် သတင်းစာလွှာကို ပေးပို့ပါသည်။ ထိုက်ချို၊ ယောဂ၊ ကျွန်ုပ်တို့၏ ဇာတ်ကြောင်း မျှဝေရန်၊
ဘယ်မှာလဲခန့်မှန်းပါ။ ဓာတ်ပုံ ပြသမှု ဂိမ်းနှင့် သင့်အမှတ်အသားကို ဖြတ်ညှပ်ကပ်လုပ်ပါတို့ အပါအဝင် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများအတွက် မြောက်များစွာသော
လူမှုရေးနှင့် ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများကို ဒစ်ဂျစ်တယ်ဖြင့် ဖန်တီးခဲ့သည်။ လစဉ် သက်ကြီးရွယ်အို သတင်းစာလွှာပူးပေါင်းရန် ကျွန်ုပ်တို့၏ အီးမေးလ်
aarc@austintexas.gov သို့ ပို့ပါ။

ပွဲ၏ ပရိသတ်အာရုံစမ်းစားမှု

သက်ကြီးရွယ်အို အားလပ်ရက် နေ့လယ်စာ

AARC သက်ကြီးရွယ်အို အားလပ်ရက် နေ့လယ်စာသည် မတူညီသော အစီအစဉ် နေ့များသို့ တက်ရောက်သည့် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများက အတူတကွ ရောက်လာပြီး အားလပ်ရက်များကို ပျော်ရွှင်ဆင်နွှဲသည့် နှစ်စဉ် ပွဲအခမ်းအနားတစ်ခု ဖြစ်သည်။ 2019 သက်ကြီးရွယ်အို အားလပ်ရက်သည် အခြား ပန်းခြံများနှင့် အပန်းဖြေမှု သက်ကြီးရွယ်အို စင်တာများ တက်ရောက်ခဲ့သည့် ပထမဆုံးနှစ်လည်း ဖြစ်သည်။ ပွဲတွင် Austin သံစုံတီးဝိုင်းနှင့် AARC သက်ကြီးရွယ်အိုများ၊ ဆန်တာနှင့် ဓာတ်ပုံများအပြင် AARC နှင့် PARD ဝန်ထမ်းက တည်းခင်းသည့် ဧည့်ခံရေး နေ့လယ်စာတို့ ပါဝင်ပါသည်။ Austin အများပြည်သူ ကျန်းမာရေးသည် တုပ်ကွေး ကာကွယ်ဆေးများနှင့် ယူအက်စ် သန်းခေါင်စာရင်း အတွက် ပံ့ပိုးပေးခဲ့ပြီး Hands on Housing သည် လူမှုအသိုင်းအဝိုင်း အချက်အလက်များကို မျှဝေရန် ပါဝင်ဆင်နွှဲခဲ့သည်။

တက်ရောက်သူ 300 ဦး



သက်ကြီးရွယ်အို ပန်းချီ သင်တန်းများ

သက်ကြီးရွယ်အိုများသည် စက္ကူရုပ်၊ စက္ကူဖန်တီးခြင်းနှင့် တရုတ် စာရေးခြင်း အပါအဝင် ဖန်တီးမှုအားကောင်းသော လှုပ်ရှားမှုများစွာကို နှစ်သက်ခဲ့ကြသည်။



မျှော်လင့်ချက်

ဝန်ထမ်းများသည် ယခုနှစ်၏ စီစဉ်လုပ်ဆောင်ခြင်းအတွက် စတင်သတ်မှတ်ချိန်တွင် ယခုနှစ်က ကျွန်ုပ်တို့အတွက် ဘာတွေဖြစ်နိုင်မလဲ မသိမြင်နိုင်ခဲ့ပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ စင်တာများကို တိုးချဲ့ရန် 2018 ငွေချေးစာချုပ် ပက်ကေချီဖြင့် ရန်ပုံငွေထည့်ထားပြီး ကျွန်ုပ်တို့၏အသုံးအဆောင် ပစ္စည်း တိုးချဲ့ရေး အစီအစဉ် တွင် ခင်းကျင်းထားသည့် ပန်းချီရေးဆွဲခန်းအသစ်၏ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးကို စတင်ဖန်တီးရန် အစီအစဉ်များ ရှိခဲ့သည်။ ပြခန်းပစ္စည်းအသစ်များကို တပ်ဆင်ရန်၊ ကျွန်ုပ်တို့၏ နှစ်ပတ်လည် လက်မှတ်ထိုးပွဲ CelebrAsia ကို ကျင်းပရန်၊ သက်ကြီးရွယ်အို အစီအစဉ်ကို တိုးချဲ့ရန်နှင့် ကျွန်ုပ်တို့၏ အဆောက်အအုံတွင် ကျွန်ုပ်တို့၏ သက်ဝင်သော ဖန်တီးမှုသတိရှိရေး နွေရာသီ ကလေးများ စခန်းသွင်းလေ့ကျင့်မှုကို စတင်တော့ပါမည်။ သို့သော်ငြားလည်း ယခုနှစ်သည် ဝန်ထမ်းများအား ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ချိတ်ဆက်မှုရှိနေစေပြီး ခေတ္တရွှေ့ဆိုင်းပေးခြင်းနှင့် အနားပေးခြင်း ဖြစ်စေသည့် အဓိပ္ပါယ်ရှိသော နည်းလမ်းများအပေါ် ပြန်လည်စဉ်းစားတွေးတောရန် အခွင့်အလမ်း ပေးပါသည်။ ယခုနှစ်ကို ပြန်တွေးတောပါက သိသာမြင်သာသည်မှာ ယခုကဲ့သို့ သီးခြားနေရသည့် အချိန်များတွင် လူမှုအသိုင်းအဝိုင်း ဖန်တီးရန် လိုအပ်ချက်ဖြစ်သည်။

ဤလာမည့်နှစ်တွင်၊ ကျွန်ုပ်တို့သည် အာရှ အမေရိကန် စာရေးဆရာများနှင့် ပြောကြားမှုများကို မီးမောင်းထိုးပြသည့် စာအုပ်ဖတ်ခြင်းစီးရီးဖြစ်သည့် Hyphenated ကဲ့သို့သော အရည်အသွေးမီအစီအစဉ်များထဲမှ နောက်တစ်ခုအတွက် နေရာသတ်မှတ်ထားရှိလိုပါသည်။ သက်ကြီးရွယ်အိုအားလပ်ရက် အောင်ပွဲခံခြင်း နှစ်ပတ်လည်အတွက် ဗာကျူရယ် စုစည်းခြင်း၊ အသံများ-ဒေသခံ အာရှ အမေရိကန် ဖျော်ဖြေသူများပါရှိသော လစဉ် ဂီတစီးရီး၊ အသားအရောင်ပေါင်းစုံအလိုက်အဝန်းများအတွက် ပြန်လည်ကုစားခြင်းနှင့် ဒဏ်ခံနိုင်မှုတို့နှင့်စပ်လျဉ်းသည့် အခြားသော ယဉ်ကျေးမှုဆိုင်ရာစင်တာများ ပူးပေါင်းပါဝင်သည့် အိပ်မက်မှန်းထခြင်း၊ ပြောဆိုသူစီးရီး၊ AARC ပြပွဲအနုပညာရှင်များ၏ လက်ရာများကို ပြသရန် ထုတ်လုပ်သည့် ဖန်တီးမှုအသားပေး ဗီဒီယိုများ၊ နှင့် ပိုမိုများပြားသောအရာများ။

နောင်တွင် AARC အစီအစဉ်များကို ကူညီပေးနိုင်ရန် [ဤစစ်တမ်းကို ပြည့်စုံအောင်ဖြည့်စွက်ပေးပါ။](#) ကျွန်ုပ်တို့၏ အဆောက်အအုံကို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ဆိုသည်ကို မသိရှိသော်လည်း၊ ကျွန်ုပ်တို့၏အစီအစဉ်တွင် သင်၏ပါဝင်မှုသည် အရေးကြီးသည်ကို ကျွန်ုပ်တို့ သိရှိပါသည်။

FY22 အစီအစဉ်စစ်တမ်း



COVID-19 ကြောင့်ပိတ်သိမ်းမှုအတွင်း Park Monitor အဖြစ် Park Ranger များကို ကူညီပေးနေသည့် Jonathan Vani AARC ပြုပြင်ထိန်းသိမ်းမှုလုပ်သား။



Asian American Teen Career Day ရှိ Stephanie Harriman (ရုံးဝန်ထမ်း) နှင့် Zoya Zia (လှုပ်ရှားမှုခေါင်းဆောင်)။



Fabian Duran (ပြည်သူ့ပွဲအခမ်းအနား ခေါင်းဆောင်) နှင့် Rashad Muhammad Asian American Teen Career Day ရှိ (လှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်သူ)။



Asian American Zine Making Workshop တွင် ပါဝင်သူများသည် Austin History Center နှင့် Silk Club တို့နှင့်အတူ ပူးပေါင်းကာ တင်ပြခဲ့ပါသည်။

လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းများနှင့် ပါတနာများ

အာရှအမေရိကန် ဘဝအရည်အသွေး ကော်မရှင်
AUSTIN ၏ အာရှ မိသားစု အကူအညီ ဝန်ဆောင်မှုများ

ATX အာရှသားများ

AUSTIN အာရှ အမေရိကန် ရုပ်ရှင်ပွဲတော်

AUSTIN အာရှသား လူမှုအသိုင်းအဝိုင်း ကျန်းမာရေး ပဏာမ ဆောင်ရွက်မှု

AUSTIN လူမှုအသိုင်းအဝိုင်း ကောလိပ်

AUSTIN ဖိလစ်ပိုင် အမေရိကန် အသင်းအဖွဲ့

AUSTIN အခမဲ့ အင်တာနက်

AUSTIN သမိုင်းစင်တာ

AUSTIN အများပြည်သူ ကျန်းမာရေး

AUSTIN ရိုက်စပီးယား

AUSTIN တေးသွား သံစုံတီးဝိုင်း

AUSTIN စစ်မှုထမ်းဟောင်း အနုပညာ ပွဲတော်

မြို့တော် မက်ထရို

AUSTIN မြို့တော် တန်းတူညီရေး ရုံး

ကာလာအုန် ထုတ်လုပ်ရေး

အခြေစိုက်ဝင်လာသူ ရေးရာများအတွက် ကော်မရှင်

အမေရိကန် အစ္စလာမ် ဆက်ဆံရေးများ ကောင်စီ - AUSTIN

ဖောင်ဒေးရှင်း ကော်မတီများ

အခမဲ့ အကနေ့

ပိုကောင်းသော AUSTIN အာရှအမေရိကန် ကုန်သွယ်စက်မှုအသင်း

အိမ်ရာဆိုင်ရာ ကမ်းလင့်လက်များ

အာရှအမေရိကန် အဖွဲ့အစည်းများ ကွန်ရက်

ကယ်တင်ရေး တပ်ဦး ကဇာတ်ရုံအဖွဲ့

SILK CLUB

စမစ်ဆိုးနီးယမ်း အသင်းအဖွဲ့များ

SAIVA

စိန့်ဒေးဗစ်၏ ဖောင်ဒေးရှင်း

သည့်စစ္စတာ သူငယ်ချင်းများ

TRAVIS ကောင်တီ

ထရက် ဗီရက် အက်စ်

ယူအက်စ် လူဦးရေစာရင်း

အာရှ အမေရိကန် လေ့လာမှုများ၏ ယူတီ စင်တာ

Y'ALL WE ASIAN



အာရှ အမေရိကန် ရင်းမြစ်စင်တာ

8401 Cameron Road
Austin, Texas 78752
(512) 974-1700

austintexas.gov/aarc
aarc@austintexas.gov


**ASIAN AMERICAN
RESOURCE CENTER**


**AUSTIN
PARKS &
RECREATION**


**CITY OF AUSTIN
FOUNDED 1839**


**CAPRA
ACCREDITED**


[FACEBOOK.COM/AARCATX](https://facebook.com/aarcatx)


[INSTAGRAM.COM/AARCATX](https://instagram.com/aarcatx)


[ကျွန်ုပ်တို့၏သတင်းလွှာအတွက် စာရင်းပေးပါ](mailto:aarc@austintexas.gov)

Austin မြို့တော်သည် မသန်စွမ်းသောအမေရိကန်လူမျိုးများအက်ဥပဒေကို လေးစားလိုက်နာရန် ဝန်ခံကတိပြုထားပါသည်။ အကျိုးအကြောင်းဆီလျော်သော မွမ်းမံမှုများနှင့် ဆက်သွယ်ဆက်ဆံမှုများတွင် သာတူညီမျှပါဝင်ခွင့်တို့ကို တောင်းဆိုမှုအလိုက် ဖြည့်ဆည်းပေးပါလိမ့်မည်။ အကူအညီအတွက် (512) 974-3914 သို့မဟုတ် Relay Texas 7-1-1 သို့ ဆက်သွယ်ပါ။